

ဆင်ဝိုင်း နဲ့ <hsin wain:> 象群集居的地方
 ဆင်ဝတ် ကဲ <hsin wut> 穿着, 穿戴, 戴: စစ်ဝတ်တန်ဆာ ~ သည်။ 穿军装。
 ဆင်ဝန် နဲ့ <hsin wun> 御象总监: ~ ထောက် 御象总监 的助理
 ဆင်ဝိုင်းယျိုး နဲ့ <hsin wun: byin:> 一种糯稻
 ဆင်ဝယ် နဲ့ <hsin we> 【植】似梨木属小树 Ochna squarrosa
 ဆင်ဝေါ်ရှိုံးရွှောင် နဲ့ <hsin wei' yan shaun> 避免受人指责的、委婉、圆滑的说话方法, 明哲保身的说话方法
 ဆင်သာ ကဲ <hsin tha':> (罕)穿着, 穿戴
 ဆင်သာင်း နဲ့ <hsin th-nye> 未满五岁的幼象
 ဆင်သန့် နဲ့ <hsin th-na':> 【植】长在密铁拉一带溪边的一种竹子
 ဆင်သဝါ် နဲ့ <hsin dh-byei> 【植】果实成串的南海蒲桃 (番樱桃属), 也叫 သပြုပြီးစည်
 ဆင်သဖန်း နဲ့ <hsin dh-phan:> 【植】大果榕 Ficus Roxburghii, Ficus Regia
 ဆင်သမွှုံး နဲ့ <hsin th-ma' nwe> 【植】心叶青牛胆, 同类有: ဆင်သမွှုံးမြှေ့ဟောက်၊ ဆင်သမွှုံးဥုတလ္လား Tinospora nudiflora (heart-leaved moonseed) T. Cordifolia, Mers;
 ဆင်သမင်ရက် နဲ့ <hsin th-min yet> 一种皮肤病
 ဆင်သီး ကဲ <hsin dhi:> (古)判断
 ဆင်သင်း နဲ့ <hsin dhin:> 象群, 象队
 ဆင်သာောင်း နဲ့ <hsin dhaun:> 捕象陷阱
 ဆင်သည် နဲ့ <hsin dhi> 象卒, 象兵, 骑象的战士
 ဆင်သူး နဲ့ <hsin dhwa:> ①如象那样走路 ②象棋盘上“象”的走法
 ဆင်ဟင်းနှုန်း နဲ့ <hsin hin: nu' ne> 【植】一种苋菜
 ဆင်ဟိုင်း နဲ့ <hsin hain:> 已成年而未长牙的象
 ဆင်အစိရင်း နဲ့ <hsin a-si yin> 向御象书记官报告御象情况的管理人员
 ဆင်အနား နဲ့ <hsin a-na> 额上长的疮
 ဆင်အော်ကောင်း နဲ့ <hsin aw gaun> 【动】一种大黑蚁
 ဆင်အဲ နဲ့ <hsin an> ①象的白齿 ②一种大香蕉
 ဆင်အောက် နဲ့ <hsin aut> 诱捕到的野象
 ဆင်အောက်မဲ့ နဲ့ <hsin aut ma':> 诱捕野象用的母象
 ဆင်အုပ် နဲ့ <hsin out> 照管象的人员
 ဆင်ဦးကျင်း နဲ့ <hsin u: gin:> ①象头部突出的部分 ②像缅文字母“က”一样的符号
 ဆင်ဦးစီး နဲ့ <hsin u: zi:> 驭象者
 ဆင်ဦးနောက် နဲ့ <hsin on: hnaut> 【矿】一种宝石
 ဆင်ဦးနောက်စိုင်း နဲ့ <hsin on: hnaut sein> 【矿】一种钻石
 ဆင်း I နဲ့ <hsin:> (罕)容貌, 相貌, 样子: ရုပ် ~ 容貌

/ ~ ပြီး 相貌 II ကဲ <hsin:> ①下, 下来, 下降: အညာက ~ လာသည်။ 从上缅甸来。/ လောကားထမ်းမှုတဆင့်ပြီးတဆင့် ~ လာသည်။ 从楼梯上一步步下来。②离开, 离去: ဆေးရုက ~ ပြီး 出院了。/ အိမ်က ~ သွားသည်။ 离家而去, 出走。/ ကျောင်း ~ ပြီး 放学了。/ ကျောင်း ~ ပဲ 毕业典礼 ③去(车场、码头): ကျောင်းဘဏ္ဍာရုက္ခာ ~ နှင့် မယ်။ 我先去火车站。/ ဒီနေ့အလုပ်မ ~ ဘူးလား။ 今天不去上班吗? ④伸, 伸直: ခြော့ ~ ချုထိုင်သည်။ 伸着脚坐着。⑤碎, 粉碎: ထုံးနယ် ~ ချုပျက်ယွင်းသည်။ 像石灰那样粉碎。⑥传下 ⑦筛动(把粗细颗粒分离) ⑧轻轻地敲锤
 ဆင်းကြန် နဲ့ <hsin: kyan> 样子, 容貌, 相貌(一般表示漂亮): ~ နှင့်ပြည့်စုံသည်။ 长相漂亮。
 ဆင်းပြ ကဲ <hsin: nye:> 穷困, 穷苦
 ဆင်းစံ နဲ့ <hsin: san> (诗)漂亮
 ဆင်းတာ နဲ့ <hsin: du:> 释迦牟尼雕塑像: ~ အိဒု 佛龛
 ဆင်းတောင်းဆင်းရဲ I နဲ့ <hsin: daun' hsin: ye:> 穷困的处境: သူဟာ ~ ထဲကလုပ်စားမဟုတ်။ 他不是那种极端穷困的人。II ကဲ <hsin: daun' hsin: ye:> ①穷困: ဝတ်တာစားတာကလဲ ~ ။ 衣衫褴褛。/ ~ လုပ်ကိုင်စားသောက်ရသည်။ 生活很贫困。②心中烦恼
 ဆင်းနိုက်း နဲ့ <hsin: ni' ke> (古)容颜, 美貌
 ဆင်းပူ နဲ့ <hsin: bu:> = ဆင်းတူ
 ဆင်းရဲ I ကဲ <hsin: ye:> ①穷困, 穷苦; 困苦: ~ ချိုင့်သည်။ 贫困。/ ~ နှုန်းပါးသည်။ 穷困, 困苦。/ ~ နှုန်းနယ်သည်။ 穷困, 贫苦。/ ~ နှုချာသည်။ 贫困。②苦恼, 痛苦: အစား ~ ခဲ့ ~ အင်း ~ ခံပြီးပညာလိုက်ရှာသည်။ 省吃俭用寻求知识。/ ဝိုင် ~ လူ ~ ဖြစ်ရတဲ့ဘဝကလွှာတွေ့မြှောက်လာတယ်။ 从贫困和精神痛苦中解脱出来。II နဲ့ <hsin: ye:> ①贫穷, 困苦: ~ ကော် ~ ကော် 患难之交, 共过患难的朋友 / ~ သား 穷人 ②苦恼, 痛苦: ~ ခုံ့ 苦难
 ဆင်းရဲစား နဲ့ <hsin: ye: za> (因贫穷而要求给予免费起诉权的)申请书
 ဆင်းရဲတွင်း နဲ့ <hsin: ye: dwin:> 苦难的深渊: ~ နက်သည်။ 处于水深火热之中。
 ဆင်းရောင်းဆင်းရဲ ကဲ <hsin: yaun' hsin: ye:> = ဆင်းတောင်းဆင်းရဲ
 ဆင်းရောင်း နဲ့ <hsin: yaun> (诗)色彩; 容貌, 容颜
 ဆင်းဝါ နဲ့ <hsin: wa> (诗)色彩, 容貌, 容颜
 ဆင်းသစ်နည်း နဲ့ <hsin: th-hsit ni:> [英·缅 synthesis + နည်း] 【化】合成法
 ဆင်းသက် ကဲ <hsin: thet> ①下降: တိုက်မြှင့်မှာအနွှုန်းဝင်တို့ သည်မြန်မာနိုင်ငံတွင်းသို့တယုတိပြုးတသုတ်ရွှေ့ပြောင်း ~ လာသည်။ 藏缅语系许多民族一批又一批地迁徙到缅甸来。/ လေ